

ဆုံးဖြတ်ချက်ချမှတ်ခြင်း

Austin ပုဂ္ဂလိကကျောင်းခရိုင်သည် ကျောင်းသားတိုင်းအား ပြောင်းလဲလျက်ရှိသည့် ကမ္ဘာကြီးတွင် ရှင်သန်နေထိုင်နိုင်ရန် တည်မြဲမှုရှိမည့် အသိပညာဗဟုသုတ၊ ကျွမ်းကျင်မှုများနှင့် အရည်အချင်းများ ပေးနိုင်စေရန် သံဓိဋ္ဌာန်ချထားသည် ဖြစ်ပါသောကြောင့်၊

ယုံကြည်မှုနှင့် လေးစားမှုရှိသော အလေ့အထတစ်ခုဖြစ် ထွန်းစေရေးအတွက် လုံခြုံပြီး နွေးထွေးမှုရှိသော သင်ယူမှုပတ်ဝန်းကျင်ကောင်းတစ်ခုကို ကျွန်ုပ်တို့၏ ကျောင်းများမှ ဖန်တီးပေးနိုင်ရန် AISD မှ လူမှုအသိုင်းအဝိုင်းသို့ ပေးအပ်သည့် ကတိကဝတ်တစ်ခုထားပြီး ဖြစ်ပါသောကြောင့်၊

AISD သည် ကျွန်ုပ်တို့၏ ကျောင်းပရိဝုဏ်အတွင်း လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာ သင်ယူမှုနည်းဗျူဟာများ မုန်းတီးမှုအတွက် နေရာမရှိသော၊ ကျောင်းပရိဝုဏ်တွင် အခြေခံသည့် အမှုအကျင့်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများနှင့် အခြားအလားတူ အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် အဆိုပါ ကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့သည် ဖြစ်ပါသောကြောင့်၊

ဝန်ထမ်းတိုင်းနှင့် ဖောက်သည်ဝန်ဆောင်မှုကို တန်ဖိုးထားသည့် အပြုသဘောဆောင်သော အဖွဲ့အစည်းဆိုင်ရာ အလေ့အထတစ်ခုကို ကျွန်ုပ်တို့ ဖန်တီးနိုင်မည့် အဓိကယုံကြည်ချက်ကို ထားရှိရန်၊ ကျောင်းသားများ၊ မိဘ/အုပ်ထိန်းသူများ၊ ဆရာများ၊ နှင့် လူမှုအဖွဲ့အစည်းတို့နှင့် အတူစစ်မှန်စွာ ဆက်သွယ်ချိတ်ဆက်ရန်၊ လူမှုအဖွဲ့အစည်းတွင် အတူလက်တွဲပါဝင်မှုကို ဖွံ့ဖြိုးရန်နှင့် ထိန်းသိမ်းရန်၊ ထို့အပြင် ပြည့်ဝသော ကလေးသူငယ်ဘဝ၊ ကလေးသူငယ်တိုင်းကို တန်ဖိုးထားရန်၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး၊ သာတူညီမျှခြင်း၊ ကွဲပြားချက်၊ ပါဝင်မှုစသည်တို့ရှိစေရန် အတွက် AISD ၏ နည်းဗျူဟာ မြောက်စီမံကိန်းကဖော်ပြထားပြီး ဖြစ်ပါသောကြောင့်၊

AISD မှ ၀၁၃ FFH (ပြည်တွင်း) သည် လူမျိုး၊ အသားအရောင်၊ ကိုးကွယ်မှုဘာသာ၊ လိင်၊ ကျား/မ၊ ကျား/မခံယူမှု၊ ကျား/မအသုံးအနှုန်းများ၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှု၊ နိုင်ငံသားစစ်မြစ်၊ မသန်စွမ်းမှု၊ အသက်၊ သို့မဟုတ် အခြား တရားဥပဒေအရ တားမြစ်ထားသည့် အကြောင်းရင်းများကို အခြေခံသည့် အနှောင့်အယှက်ပေးခြင်းများ အပါအဝင် မည်သည့် ခွဲခြားဆက်ဆံခြင်းအပြုအမူများကို မဆို တားမြစ်ထားပြီး ဖြစ်ပါသောကြောင့်၊



1982 ခုနှစ်အမေရိကန်ပြည်ထောင်စုတရားရုံးချုပ်စီရင်ထုံး (Plylerနှင့် Doe ၊ 457 U.S. 202)

အရ၊ကလေးသူငယ်တိုင်းသည်၎င်းတို့၏လူဝင်မှုကြီးကြပ်ရေးအခြေအနေဖြစ်စေ၊၎င်းတို့၏မိဘများ၏ အခြေအနေဖြစ်စေအပေါ်မူတည်ခြင်းမရှိပဲအများပိုင်ပညာရေးကိုရယူပိုင်ခွင့်ရှိပြီးဖြစ်ပါသောကြောင့်၊

ဘေးကင်းစွာကျောင်းပညာသင်ယူရန်နှင့်၎င်းတို့၏ဆရာများ၊အတန်းဖော်များနှင့်ဆက်သွယ်ဆက်ဆံရန် အတွက်ကျောင်းသားတိုင်းကျောင်းတက်နိုင်ခွင့်ရှိသင့်သည်ဖြစ်ပါသောကြောင့်၊

ကျောင်းများနှင့်စာသင်ခန်းများသည်ကျောင်းသားများနှင့်မိသားစုများအားလုံးအတွက်လူဝင်မှုကြီးကြပ် ရေးအခြေအနေအပေါ်မူတည်မှုမရှိသည့်ဘေးကင်းလုံခြုံမှုနှင့်နွေးထွေးကြိုဆိုမှုရှိပြီးကလေးတိုင်းအ တွက်ပါဝင်ခွင့်ရှိသောနေရာများအဖြစ်ကျွန်ုပ်တို့၏လူမှုအဖွဲ့အစည်းကိုခံစားရစေလိုသည်ဖြစ်ပါသော ကြောင့်၊

Austinပုဂ္ဂလိကကျောင်းခရိုင်သည်၎င်း၏ဝန်ထမ်းများ၊ကျောင်းသားများနှင့်မိသားစုများအားလုံးအ တွက်လူဝင်မှုကြီးကြပ်ရေးအခြေအနေအပေါ်မူတည်မှုမရှိပဲအားငယ်ကြောက်ရွံ့ခြင်းတို့မှကင်းစင်သည့် ကလေးတိုင်းအတွက်သင်ယူမှု၊တိုးတက်ဖြစ်ထွန်းမှု၊အကူအညီနှင့်သတင်းအချက်အလက်တောင်းခံမှုတို့ အပါအဝင်ပညာရေးကိုအလေးပေးသောပတ်ဝန်းကျင်တစ်ခုတွင်ကလေးတိုင်း၏စွမ်းပကားကိုအ ကောင်းဆိုးရောက်ရှိနိုင်မည့်အခြေခံအုတ်မြစ်ကိုချပေးလျက်၎င်း၏ကျောင်းသားများနှင့်ဝန်ထမ်းများအ တွက်တတ်နိုင်သမျှဘေးကင်းလုံခြုံမှုအရှိဆုံးကျောင်းပတ်ဝန်းကျင်များကိုဖန်တီးနိုင်ရန်ကြိုးစားအား ထုတ်သွားပါမည်ဟုယခုအချိန်တွင်ဆုံးဖြတ်ချက်ချမှတ်လိုက်ပါသည်။

2017ခုနှစ် _____ လ၏ _____ရက်နေ့တွင်အတည်ပြုခဲ့သည်။

Kendall Pace၊ဥက္ကဋ္ဌ
ယုံကြည်အပ်နှံခံရသူများအဖွဲ့၊ 9 ဦးကိုယ်စား

Paul Saldaña၊ဥက္ကဋ္ဌ
ယုံကြည်အပ်နှံခံရသူများအဖွဲ့၊ခရိုင် 6

Julie Cowan၊အတွင်းရေးမှူး
ယုံကြည်အပ်နှံခံရသူများအဖွဲ့၊ခရိုင် 4

Edmund Gordon
ယုံကြည်အပ်နှံခံရသူများအဖွဲ့၊ခရိုင် 1



Jayne Mathias

ယုံကြည်အပ်နှံခံရသူများအဖွဲ့ခရိုင် 2

Ann Teich

ယုံကြည်အပ်နှံခံရသူများအဖွဲ့ခရိုင် 3

Amber Elenz

ယုံကြည်အပ်နှံခံရသူများအဖွဲ့ခရိုင် 5

Yasmin Wagner

ယုံကြည်အပ်နှံခံရသူများအဖွဲ့ခရိုင် 7

Cindy Anderson

ယုံကြည်အပ်နှံခံရသူများအဖွဲ့ 8 ဦးကိုယ်စား

